



News Bulletin

April 9, 2015 / KHRG #15-6-NB1

ပယီသုးခးသံဂါးဖိ ဖဲလူသီကီဆင်, မုတြီ(ဖပ်ပုင်)ကီရုင်

ဖဲကညီကီရုင် မုတြီ(ဖပ်ပုင်)ကီရုင်, လူသီကီဆင်အပူ, ဖဲတနံအံ ၂၀၁၅နံ လါဖုပြုအါရံ၂၇သီ အနံနံ, ပယီသုး ခးသံဂါးဖိ ယုဂါ ဖဲအလဲကွာ်ဟုင် ပယီသုးတိဆုတ်အိင်အခါဒီး ဂါးဖိ သံတဂါဒီးဘင်ဒိတဂါနံလီၤ.

တံဂုအံ ပယီသုးခိင်ချသုးရုင် ၅၈၄ သုးဖိတဖု လါအဘင်တံတိခိင်ရံၤဖဲအီၤလါ သုးပါဆုတ်ကျဲတံ နီဂံ(၂၀) အသုး ဖိလါ အဟံးနုတ်ဘင်တံတါ လါတံတိဆုတ်အိင်တဖု အိင်ခိးခးဝဲ ဂါးဖိလါ လဲကွာ်ဟုင်တဖု ခံကီတံလုာ်, ခုပူကရုာ်, အပူဒီး တံကဲထိုင်အသးဖဲ ဂါခိ အနံရံ ၁၀း၁၅မံးနံး အဆါကတီၢ်နံလီၤ.

ဂါးဖိလါ အမံမုာ် စီၤ ခ---, ၂၅ နံ အိင်ဆိးဖဲ ဟ--- သဝီ, ခုပူကရုာ်, လူသီကီဆင်, မုတြီကီရုင် သံဝဲ တံကဲထိုင်သးအခါဒီး အမါနီဖ--- အိင်လီၤတံကွာ်မုင်ကမဲဒီး အဖဲလွံဂါနံလီၤ. မုမုာ်ဂါးဖိလါအဘင်ဒိတဂါ အမံမုာ် စီၤဒ---, ၂၄ နံ, အိင်ဆိးဖဲ အ--- သဝီ, ခုပူကရုာ်, လူသီကီဆင်, မုတြီကီရုင်အံ ကျဲချဘင်တပုင် အသးနီၤဒီး ဘင်ကွာ်အစုစုတကပါလီၤ.

ပုၤလီၢ်ကဝီၤဖိတဖုသုင်ညါထွဲလါ, ကီၢ်ပယီသုးပုၤဘင်မုဘင်ဒါ ဒီး ကညီဒိကလုာ်တံထုင်ဖျဲးသုး မုဒိင်ပုၤဘင်မုဘင် ဒါတဖုတုာ်လီၢ်အါလီၤလါကီၢ်ပယီသုးတဖုတံဟုင်အခွဲးလါကဟးစီၤစုၤဒီး အကျဲမုာ် ခံခိယံၤပၤ ထဲ ၅၀အုင် (၁၅၀ ခိင်ယီၢ်)နံလီၤ. လါတံနံအယိ ကညီဒိကလုာ်တံထုင်ဖျဲးသုးမုဒိင်အသုးဖိတဖု ဟုင်တံပျဲလါကီၢ်ပယီသုးဖိ တဖုဟးထိုင်ဟးလီၤသ ဘျဲလါလီၢ်ကဝီၤပုၤဒ်တံဟံပနီၢ်နုာ်အိၤအသိး လါတံအိင်ဒီးတံမၤတံတံ အဝဲသုင်နီတံမံဘင် နံလီၤ. ဘင်ဆင်တံကဲထိုင် သးခဲအံၤနံ စီၤစုၤဒီးကျဲမုာ်အိင် ၂၀၀ အုင် (၆၀၀ ခိင်ယီၢ်)နံလီၤ.

အယိ ဂါးဖိတဖု တဆိကမိင်လါ ကီၢ်ပယီသုးကခးအဝဲသုင်ဘင် ခိဖျိလါ ပယီသုးဖိလါအဟံးတံဘင်တံတါတဖု ခိကဲတံဟံပနီၢ်အလီၢ်ဒီးနုာ်လီၤတလၢဝဲဒုင် KNU ဟံင်ကဝီၤပုၤအယိလီၤ.

ဒ် KHRG ပုၤထါတံကစီၢ်ဖိဟံဖျါထိုင်အသိး, ကီၢ်ပယီသုးအံၤ ဟုင်ဒုးသုင်ညါဝဲ လီၢ်ကဝီၤ ကညီဒိကလုာ်တံထုင်ဖျဲးသုး မုဒိင်အသုးခိင်တဖုလါ အဝဲသုင်ကတိဆုတ်တံအိင်တံအိတခါမိလီၤ. ဘင်ဆင်, အနီၢ်နီၢ်တခိ အဝဲသုင်တိဆုတ်ယုာ်ဒီး ကျဲချပုာ်သုင်တဖုလီၤ. အဝဲသုင်စးထိုင်ဆုတ်အိင် ဒီးဟးထိုင်လါ နုာ်ပုာ်ဒိ ဖဲလါဖုပြုအါရံ၂၆ သီအနံ ဒီးသုဝဲသီလုင် ၁၂ ခိ လါတံဆုတ်အိင်တဘျီအံၤ ဒီးဆုတ်တံအိင်ဆုတ်အသုးကလၢလါအအိင်သုင်လီၤအသးဖဲ လူသီကီဆင်, မုတြီကီရုင်တဖုအပူလီၤ. တိဆုတ် တံအိင်တံအိဒီး ကျဲချပုာ်သုင်တဖုလါအသုးသီလုင်အခိင် ၁၀, သီလုင်အဂါတခိင်တခိ တိဆုတ် သီလုင်ကံသိ (ကါသိ) ဒီး သီလုင်ခူင်ကျဲတခိင်လါကဘိဝဲကျဲဖဲအတိဆုတ်အိင်အဆါကတီၢ် နံလီၤ.

